

# CONTENT CONTENT

## လစဉ်အား ခွင့်ယူရန်

(၁) မီးဖွားခါနီး ကိုယ်ဝန်ဆောင်မေမေ (၃ လအလို)	၁၂
(၂) မွေးကာစမှ မွေးချိန်ထိ	၂၆
(၃) မွေးပြီးစ ဘေဘီလေးနှင့် သားဖွားပြီး မေမေ	၂၈
(၄) ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုတိုင်းတာနိုင်သလဲ	၄၀
(၅) ဘေဘီ (၁ လ မှ ၃ လ)	၄၄
(၆) ဘေဘီ (၃ လ မှ ၆ လ)	၄၇
(၇) ဘေဘီ (၆ လ မှ ၈ လ)	၅၁
(၈) ဘေဘီ (၈ လ မှ ၁၀ လ)	၆၂
(၉) ဘေဘီ (၁၀ လ မှ ၁ နှစ်)	၆၇


Save  
the  
Date



(၁၀) ကလေးတွေအတွက် စားသောက်ကုန်တွေဝယ်ရင် ဘာတွေ စစ်ဆေးဖို့ လိုသလဲ	၇၄
(၁၁) အသက် ၁ နှစ်အောက် ကလေးများကို မကျွေးသင့်သော အစားအစာများ	၇၇
(၁၂) သံဓာတ်နှင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ	၈၀
(၁၃) စကားပြောနေောက်ကျတာနဲ့ ဉာဏ်ရည် သက်ဆိုင်မှုရှိသလား	၈၅
(၁၄) မိဘတွေ သတိထားရမယ့် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသော အရာများ	၈၇
(၁၅) ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်မှာ ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်များ	၈၉



# CONTENT



(၁၆) ဉာဏ်ကောင်းတာ မျိုးရိုးလိုက်သလား၊ သားသမီးတွေက မိဘတွေထက် ဉာဏ်ပိုကောင်းနိုင်သလား	၉၁
(၁၇) ငယ်ဘဝ အလွန်ခြင်း၏ နောက်ဆက်တွဲများ	၉၆
(၁၈) ထမင်းစားရင်း ဖုန်းကြည့်တဲ့ အကျင့်ရဲ့ ဆိုးကျိုးများ	၉၉
(၁၉) သင့်ကလေးကို ဘယ်အချိန်မှာ အာဟာရကျွမ်းကျင်သူနဲ့ ပြသင့်သလဲ	၁၀၁

